



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
 ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
 ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊ SSE/NM/၀၀၈ /၂၀၁၉
 ရက်စွဲ၊ ၂၀၁၉ - ခုနှစ်၊ မတ်လ(၁၃) ရက်။

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ခြင်းကိစ္စ။

- ရည်ညွှန်းချက် ။ (၁) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ (၆-၃-၂၀၁၉) ရက်စွဲပါ စာအမှတ်၊
 MOEE - ၁/၂ (လုံခြုံရေး-၂) (၃၇၃၄) / ၂၀၁၉
- (၂) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ (၈-၃-၂၀၁၉)
 ရက်စွဲပါ စာအမှတ်၊ ပဆ-(၃)/(Notice-DMA)/(၈၆)

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း
 နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော
 POSCO Daewoo Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ် A-1
 နှင့် A-3 တို့တွင် Seabed Survey လုပ်ငန်းများအား Survey Vessel “MV. PACIFIC
 RAPIER” (Call Sign: 9V5943) ရေယာဉ်ဖြင့် (၂၇-၃-၂၀၁၉) ရက်နေ့မှ (၁၂-၄-၂၀၁၉)
 ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ Seabed Survey လုပ်ငန်းများဆောင်ရွက်မည့် ဧရိယာအကျယ်အဝန်းများကို ဖော်ပြ
 သည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

<u>Point</u>	<u>Latitude</u>	<u>Longitude</u>
A	19° 51' 28.33" N	92° 21' 08.18" E
B	19° 54' 38.50" N	92° 25' 23.68" E
C	19° 20' 49.28" N	92° 53' 26.43" E
D	19° 13' 41.28" N	92° 43' 21.30" E
E	19° 22' 31.29" N	92° 29' 48.28" E

၃။ သို့ဖြစ်ပါ၍ (၂၇-၃-၂၀၁၉) ရက်နေ့မှ (၁၂-၄-၂၀၁၉) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်
နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ ၄
ကီလိုမီတာပတ်လည်အတွင်း သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊
စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရုပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း
ကိရိယာများ ချထားခြင်း မရှိစေရန်အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners)
အား ထုတ်ပြန်ကြေညာအပ်ပါသည်။

ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
ကိုကိုနိုင်-ညွှန်ကြားရေးမှူး(SSE)